

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
အကောက်ခွန်ဦးစီးဌာန



အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်
နေရာ၊ ရန်ကုန်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အကောက်ခွန်ဦးစီးဌာန

ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၅ / ၂၀၁၇)

အကြောင်းအရာ။ အကောက်ခွန်တန်ဖိုး သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
သတ်မှတ်ခြင်း

ရည်ညွှန်းချက် ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃-၉-၂၀၁၇
ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၁/၂၀၁၇

၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ အကောက်ခွန်တန်ဖိုး သတ်မှတ်ခြင်း
ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ
ရည်ညွှန်းပါစာဖြင့် အတည်ပြုထုတ်ပြန်လိုက်သည့် ပူးတွဲပါ လုပ်ထုံးလုပ်နည်းများအတိုင်း သိရှိ
လိုက်နာဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

၂။ ဤညွှန်ကြားလွှာသည် (၁၃- ၉-၂၀၁၇) ရက်နေ့မှစတင် အကျိုးသက်ရောက်စေရမည်။



ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
သိန်းဆွေ၊ညွှန်ကြားရေးမှူး(စီမံ)



စာအမှတ် ၊ ၃၃ - ၀၀၀ / ၂၀၁၇ (၁၃၄၉)
ရက်စွဲ ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်

ဖြန့်ဝေခြင်း

ဒုတိယညွှန်ကြားရေးမှူးချုပ်

ညွှန်ကြားရေးမှူးများ(ကာ၊ ထုတ်/သွင်း၊ နယ်၊ စစရ၊ ထောက်/ပို့၊ ဘဏ္ဍာ၊ MACCS၊

နိုင်ငံတကာ၊ ဥပဒေ၊ သီလဝါ(SEZ))

ပြည်နယ်/တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာနမှူးများ

ဒုတိယညွှန်ကြားရေးမှူးများ

မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးများ

ဌာနခွဲများအားလုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာ

အမှတ်၊ ၉၁ /၂၀၁၇

၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်

(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)

အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ကြောင်း အကောက်ခွန်အက် ဥပဒေပုဒ်မ (၃၀) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါလုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤလုပ်ထုံးလုပ်နည်းများကို အကောက်ခွန်တန်ဖိုးသတ်မှတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများဟု ခေါ်တွင်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းတွင်ပါရှိသော စကားရပ်များသည် ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်-

(က) ရောင်းဝယ်မှုတန်ဖိုး ဆိုသည်မှာ ကုန်ဝယ်သူက အမှန်တကယ်ပေးချေခဲ့ သည့် တန်ဖိုး (သို့မဟုတ်) ပေးချေရန်ရှိသည့်တန်ဖိုးတို့အား ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ သဘောတူညီချက် အပိုဒ် ၈

ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညှိနှိုင်းတွက်ချက်ထားသော တန်ဖိုးကိုဆိုသည်။

(ခ) ထပ်တူညီကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုး ဆိုသည်မှာ တန်ဖိုးသတ်မှတ်နေသော ကုန်ပစ္စည်းနှင့်တစ်ချိန်တည်း (သို့မဟုတ်) အနီးကပ်ဆုံးအချိန်တွင် တင်သွင်းခဲ့သည့် ထပ်တူညီကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးကိုဆိုသည်။

(ဂ) ထပ်တူညီကုန်ပစ္စည်း ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာများ၊ အရည်အသွေးနှင့် ဂုဏ်သတင်းကျော်ကြားမှုတို့ အပါအဝင် အလေးထားရမည့် အချက်များအားလုံးတွင် တူညီမှုရှိသော ပစ္စည်းများကို ဆိုလိုသည်။

မှတ်ချက်။ အပေါ်ယံ သွင်ပြင်လက္ခဏာတွင် မပြောပလောက်သော ကွဲပြားခြားနားမှုများကြောင့် ထပ်တူညီကုန်ပစ္စည်းများ မဟုတ်ဟု မသတ်မှတ်ရ။

(ဃ) အလားတူကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုး ဆိုသည်မှာ တန်ဖိုးသတ်မှတ်နေသော ကုန်ပစ္စည်းနှင့်တစ်ချိန်တည်း (သို့မဟုတ်) အနီးကပ်ဆုံးအချိန်တွင် တင်သွင်းခဲ့သည့် အလားတူကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးကိုဆိုသည်။

(င) အလားတူ ကုန်ပစ္စည်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာအားလုံး တူညီမှုမရှိသော်လည်း အလားတူထင်ရှားပေါ်လွင်သော သွင်ပြင်လက္ခဏာ၊ အလားတူပေါင်းစပ်ပါဝင်ဖွဲ့စည်းသော ပစ္စည်းများပါရှိခြင်းဖြင့် တူညီသော လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်သော ပစ္စည်းများကို ဆိုလိုသည်။

မှတ်ချက်။ (၁) အဆိုပါ ပစ္စည်းသည် အရောင်းအဝယ် သဘောတရားအရ အပြန်အလှန်လဲလှယ် အစားထိုးနိုင်ရမည်။

(၂) အလားတူ ကုန်ပစ္စည်းအဖြစ် သတ်မှတ်ရေး ဆုံးဖြတ်ရာတွင် ကုန်ပစ္စည်းများ၏အရည်အသွေး၊ ယင်းတို့၏

ဂုဏ်သတင်း ကျော်ကြားမှု၊ ကုန်အမှတ်တံဆိပ်၏ ရပ်တည်မှု အခြေအနေတို့ကိုလည်း အခြားသော အချက်များနည်းတူ ထည့်သွင်းစဉ်းစားရမည်။

(စ) နှုတ်ယူတွက်ချက်သည့်တန်ဖိုး ဆိုသည်မှာ တင်သွင်းခဲ့သည့် ကုန်ပစ္စည်း (သို့မဟုတ်) ထပ်တူညီ (သို့မဟုတ်) အလားတူ ကုန်ပစ္စည်းအား တင်သွင်းစဉ်က အခြေအနေအတိုင်း ပြည်တွင်းဈေးကွက်တွင် အကြီးမားဆုံး တစ်စုတစ်ပေါင်းတည်း အရေအတွက်ဖြင့် ရောင်းချသူနှင့် ဆက်နွယ်ပတ်သက်မှု မရှိသော ပုဂ္ဂိုလ်များသို့ ရောင်းချသည့် တစ်ယူနစ်ဈေးနှုန်းပေါ်တွင် အခြေခံ၍ ကော်မရှင်ခ (သို့မဟုတ်) အခြားသော အထွေထွေ ကုန်ကျစရိတ်များနှင့် အမြတ်၊ ပြည်တွင်း၌ပေးဆောင်ရမည့် အကောက်ခွန်နှင့် အခြားအခွန်အခများ၊ ကုန်ကျစရိတ်တို့အား နှုတ်ယူရရှိသော တန်ဖိုးကိုဆိုသည်။

(ဆ) ပေါင်းထည့်တွက်ချက်သည့်တန်ဖိုး ဆိုသည်မှာ ကုန်ပစ္စည်းစတင် ထုတ်လုပ်သည့် အခြေအနေမှစ၍ ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချောထုတ်လုပ်သည့် ကုန်ကျစရိတ်များ၊ တန်ဖိုးသတ်မှတ်နေသည့် ကုန်ပစ္စည်းနှင့် အဆင့်အတန်းတူ၊ အမျိုးအစားတူ ကုန်ပစ္စည်းအား ရောင်းချခြင်းမှရရှိသည့် အမြတ်ငွေ၊ အထွေထွေကုန်ကျစရိတ်တို့နှင့် ညီမျှသောပမာဏ၊ သယ်ယူပို့ဆောင်ခနှင့် အာမခံစရိတ်များ စသည်တို့အား ပေါင်းထည့်၍ရရှိသော ဆိပ်ကမ်းရောက်တန်ဖိုးကိုဆိုသည်။

(ဇ) နောက်ကြောင်းပြန်သုံးသပ်သည့်တန်ဖိုး ဆိုသည်မှာ တင်သွင်းလာသည့် ကုန်ပစ္စည်းအတွက် ယခင်တန်ဖိုးသတ်မှတ်ခဲ့သည့် နည်းလမ်းအဆင့်ဆင့်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ရရှိနိုင်သော သတင်းအချက်အလက်များကို အဖြစ်နိုင်ဆုံး အခြေခံ၍ ကျိုးကြောင်းခိုင်လုံဆီလျော်စွာဖြင့် သတ်မှတ်သော တန်ဖိုးကိုဆိုသည်။

- (ဈ) သွင်းကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုးဆိုသည်မှာ အကောက်ခွန် စည်းကြပ်ထိုက်သည့် ကုန်ပစ္စည်း၏ တန်ဖိုးကို အခြေခံသော အကောက်ခွန် ဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်ကိုဆိုသည်။
- (ည) ထုတ်လုပ်ခြင်း ဆိုသည်မှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်၊ စက်မှု / လက်မှုထုတ်ကုန်၊ သယံဇာတ၊ ဓါတ်သတ္တုများတူးဖော်ထုတ်လုပ်ခြင်းတို့ကို ဆိုသည်။
- (ဋ) အခကြေးငွေ ဆိုသည်မှာ ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း နှင့်ပတ်သက်၍ ကုန်ကျစရိတ်၊ အဖိုးအခ၊ ပေးချေမှုမှန်သမျှ (သို့မဟုတ်) ပေးဆပ်ရမည့် ငွေနှင့်ပတ်သက်၍ ပေးခဲ့ရသော (သို့မဟုတ်) ပေးရန်ရှိသည့် ငွေပမာဏကိုဆိုသည်။
- (ဌ) အထွေထွေကုန်ကျစရိတ် ဆိုသည်မှာ တင်ပို့ရောင်းချမည့်ကုန်ပစ္စည်းအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကျသင့်သော ကုန်ကျစရိတ်များ အဖိုး အခများနှင့် ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်းနှင့်သက်ဆိုင်သော ကုန်ကျ စရိတ်များကို ဆိုသည်။
- (ဍ) အရောင်းကော်မရှင်များ (Selling Commissions) ဆိုသည်မှာ ကုန်ပစ္စည်း ရောင်းချခြင်းနှင့်ပတ်သက်၍ ရောင်းသူက ပြည်ပတွင်ရှိသော ယင်း၏ ကိုယ်စားလှယ်ထံသို့ ဝန်ဆောင်မှုအတွက် ပေးချေခဲ့သော (သို့မဟုတ်) ပေးရန်ရှိသော အခကြေးငွေကို ဆိုသည်။
- (ဎ) အဝယ်ကော်မရှင်များ (Buying Commissions) ဆိုသည်မှာ တန်ဖိုး သတ်မှတ်နေသော ကုန်ပစ္စည်းများအား ဝယ်ယူရာတွင် ကုန်ပစ္စည်း တင်သွင်း သူအား ကိုယ်စားပြုဆောင်ရွက်ပေးခြင်းအတွက် ပြည်ပရှိ တင်သွင်းသူ၏ ကိုယ်စားလှယ် ထံသို့ ပေးချေခဲ့ရသော အခကြေးငွေကို ဆိုသည်။

(က) အကျိုးဆောင်ခ ဆိုသည်မှာ ရောင်းသူ သို့မဟုတ် ဝယ်သူ၏ ကိုယ်စားလှယ် အနေဖြင့်ဆောင်ရွက်ခြင်းမဟုတ်သော အကျိုးဆောင်လုပ်သူ (သို့မဟုတ်) ကြားခံဆောင်ရွက်သူတစ်ဦးမှ အရောင်းအဝယ်ဖြစ်မြောက်ရန် ဆောင်ရွက်ခြင်းအတွက် ပေးရသည့်ငွေ (သို့မဟုတ်) ငွေပမာဏ ကိုဆိုလိုသည်။ ယင်းအကျိုးဆောင်ခသည် အရောင်းအဝယ်ဖြစ်သည့် ကုန်ပစ္စည်းတန်ဖိုးနှင့် သာ သက်ဆိုင်စေရမည်။

(တ) အမျိုးအစား (သို့) အတန်းအစားတူသည့်ကုန်ပစ္စည်း ဆိုသည်မှာ ကုန်ပစ္စည်း အမျိုးအစားတစ်ခုကိုသီးသန့်ထုတ်လုပ်သည့် စက်မှုလုပ်ငန်း (သို့မဟုတ်) စက်မှု လုပ်ငန်းကဏ္ဍမှ ထုတ်လုပ်သည့် ကုန်ပစ္စည်း အုပ်စုတစ်ခု (သို့မဟုတ်) ကုန်ပစ္စည်း အုပ်စုများအတွင်း ပါရှိပြီး ထပ်တူညီ (သို့မဟုတ်) အလားတူ ပစ္စည်းများ ပါဝင် သည်။

(ထ) ပတ်သက်ဆက်နွယ်မှုရှိသောပုဂ္ဂိုလ်များ ဆိုသည်မှာ အောက်ဖော်ပြပါ အချက် အလက်များနှင့် ကိုက်ညီသည့်သူများကို ဆိုလိုသည်-

- (၁) တစ်စုံတစ်ဦး၏စီးပွားရေးလုပ်ငန်းတွင်တစ်စုံတစ်ဦးကအရာရှိများ (သို့မဟုတ်) ဒါရိုက်တာလူကြီးများအဖြစ် အပြန်အလှန်ပါဝင်နေခြင်း၊
- (၂) စီးပွားရေးတွင်တရားဝင်အစုရှယ်ယာဝင်များဖြစ်နေခြင်း၊
- (၃) အလုပ်ရှင်နှင့်အလုပ်သမားဖြစ်နေခြင်း၊
- (၄) မည်သူမဆိုအစုရှယ်ယာတွင် ၅% (သို့မဟုတ်) ၅% နှင့်အထက်ပါဝင် နေခြင်း (သို့မဟုတ်)သွယ်ဝိုက်၍ လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း ပိုင်ဆိုင်နေခြင်း၊ထိန်းချုပ်နေခြင်း၊
- (၅) ရောင်းသူနှင့် ဝယ်သူနှစ်ဦးအနက် တစ်ဦးသည် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ကျန်သူကိုထိန်းချုပ်နေခြင်း၊
- (၆) ရောင်းသူနှင့် ဝယ်သူတို့နှစ်ဦးစလုံးကို တတိယပုဂ္ဂိုလ် တစ်ဦးက ထိန်းချုပ်ထားခြင်း၊

- (၇) ယင်းတို့နှစ်ဦးသည် တတိယပုဂ္ဂိုလ်တစ်ဦးကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အတူတကွ ထိန်းချုပ်နေခြင်း၊
- (၈) မိသားစုတစ်ခုတွင် မိသားစုဝင်များဖြစ်နေခြင်း။

အခန်း (၂)

တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာအခြေခံနည်းလမ်းများ

၃။ တင်သွင်းပစ္စည်းများအား တန်ဖိုးသတ်မှတ်ရာတွင် စိတ်ကူးဖြင့်မှန်းဆခြင်းမဟုတ်ဘဲ ကျိုးကြောင်းခိုင်လုံမှုရှိသော၊ မျှတသော၊ တစ်ပြေးညီဖြစ်သော၊ ဘက်မလိုက်သော၊ အမှန်တကယ် ကုန်သွယ်မှုကို ထင်ဟပ်စေသည့် တန်ဖိုးတစ်ခုဖြစ်ရန် လိုအပ်ပြီး အမှန်တကယ် အရောင်းအဝယ် ဖြစ်သည့်တန်ဖိုးကို ဖြစ်နိုင်သမျှ အခြေခံဆောင်ရွက်ရမည်။

၄။ အကောက်ခွန်တန်ဖိုးသတ်မှတ်ရာတွင် အောက်ပါနည်းလမ်း (၆) ခုအနက် တစ်မျိုးမျိုးကို အသုံးပြုရမည်။ ထိုသို့အသုံးပြုရာတွင် နည်းလမ်း (၁) မှ စ၍ အစဉ်အတိုင်း အကောက်ခွန်တန်ဖိုးရရှိသည်အထိ အသုံးပြုရမည် -

- (က) နည်းလမ်း (၁) ။ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း၊
- (ခ) နည်းလမ်း (၂) ။ ထပ်တူညီကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း၊
- (ဂ) နည်းလမ်း (၃) ။ အလားတူ ကုန်ပစ္စည်းများ၏ ရောင်းဝယ်မှု တန်ဖိုးနည်းလမ်း၊
- (ဃ) နည်းလမ်း (၄) ။ နှုတ်ယူတွက်ချက်သည့်နည်းလမ်း၊
- (င) နည်းလမ်း (၅) ။ ပေါင်းထည့်တွက်ချက်သည့်နည်းလမ်း၊
- (စ) နည်းလမ်း (၆) ။ နောက်ကြောင်းပြန်သုံးသပ်သည့်နည်းလမ်း။

၅။ ကုန်တင်သွင်းသူအနေဖြင့် တောင်းဆိုခဲ့လျှင် နည်းလမ်း (၄) နှင့် နည်းလမ်း (၅) ကို အစဉ်လိုက်အသုံးပြုခြင်းအား ပြောင်းပြန်ရွေးချယ် အသုံးပြုနိုင်သည်။

အခန်း (၃)

ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း

၆။ သွင်းကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုး (Customs Value) သည် ရောင်းဝယ်မှုတန်ဖိုး (Transaction Value) ဖြစ်ရမည်။ ဆိုလိုသည်မှာ ရောင်းဝယ်မှုတွင် အောက်ပါ စည်းကမ်းကန့်သတ်ချက်များနှင့် ကိုက်ညီပါက ကုန်ပစ္စည်းများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ တင်ပို့ရန်အတွက် ရောင်းချရာတွင် အမှန်တကယ် ပေးချေခဲ့ သည့် (သို့မဟုတ်) ပေးချေရန်ရှိသည့် ဈေးနှုန်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက်ခွန် နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်နှင့်အညီ ညှိနှိုင်းတွက် ချက်ထားသော တန်ဖိုးဖြစ်သည်။

၇။ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း အသုံးပြုရာတွင် အောက်ပါအတိုင်း လိုက်နာဆောင် ရွက်ရမည်-

- (က) ကုန်ဝယ်ယူသူမှ ကုန်ပစ္စည်းများကို ထုခွဲရောင်းချခြင်း (သို့မဟုတ်) အသုံး ချခြင်းတို့အတွက် အောက်ပါ ကန့်သတ်ချက်များမှအပ မည်သည့်ကန့်သတ် ချက်မျှ မရှိစေရ-
 - (၁) တင်သွင်းရာနိုင်ငံ၏ဥပဒေ (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်းများ မှ ပြဋ္ဌာန်းထားသော (သို့မဟုတ်) လိုအပ်ကြောင်း တောင်းဆိုထား သော ကန့်သတ်ချက်များ၊
 - (၂) ကုန်ပစ္စည်းများကို ပြန်လည်ရောင်းချရာ၌ နယ်မြေအကျယ်အဝန်း ကန့်သတ်ချက်များ၊
 - (၃) ကုန်ပစ္စည်းများ တန်ဖိုးကို သိသာစွာ ထိခိုက်မှုမရှိသော ကန့်သတ် ချက်များ။

- (ခ) ရောင်းချမှု (သို့မဟုတ်) ဈေးနှုန်းသည် တန်ဖိုးဖြတ်နေသော ကုန်ပစ္စည်းများ၏ တန်ဖိုးကို ဆုံးဖြတ်သတ်မှတ်ခြင်းမပြုစေနိုင်သည့် စည်းကမ်းသတ်မှတ်ချက် (သို့မဟုတ်) ထည့်သွင်းစဉ်းစားရမည့် အချက်အောက်တွင် မရှိစေရ။
- (ဂ) ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ သင့်လျော်သည့် ညှိနှိုင်းတွက်ချက်မှု တစ်ခုပြုလုပ်နိုင်ခြင်းမရှိပါက ကုန်ဝယ်ယူသူမှ ကုန်ပစ္စည်းများကို ဝယ်ယူပြီးနောက်တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊ စွန့်လွှတ်ခြင်းနှင့် အသုံးပြုခြင်း လုပ်ဆောင်ချက်များ၏ မည်သည့် အစိတ်အပိုင်းကမျှ ရောင်းချသူသို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အကျိုးဖြစ် ထွန်းမှုမရှိစေရ။
- (ဃ) ဝယ်ယူသူနှင့် ရောင်းချသူတို့သည် ပတ်သက်ဆက်နွှယ်မှုရှိသော ပုဂ္ဂိုလ်များ မဖြစ်စေရ။

ညှိနှိုင်းတွက်ချက်ခြင်း

၈။ အမှန်တကယ်ပေးချေခဲ့သည့် (သို့မဟုတ်) ပေးချေရန်ရှိသည့် ဈေးနှုန်းတွင် အောက်ပါတို့ကို ပေါင်းထည့်တွက်ချက်ရမည်-

- (က) ကုန်ပစ္စည်းများအတွက် အမှန်တကယ်ပေးချေရန်ရှိသည့် ဈေးနှုန်းတွင် မပါဝင်သေးသော ကုန်ဝယ်ယူသူကြောင့် ဖြစ်ပေါ်ခဲ့သည့် အောက်ပါ ကုန်ကျစရိတ်နှင့် အခကြေးငွေများ -
 - (၁) အဝယ်ကော်မရှင်များမှအပ ကော်မရှင်များနှင့်ပွဲခ၊
 - (၂) အကောက်ခွန်တန်ဖိုး သတ်မှတ်နေသည့် သက်ဆိုင်ရာကုန်ပစ္စည်းများနှင့်အတူပါရှိသော ထည့်သွင်းထုပ်ပိုးထားသည့် ထုပ်ပိုးပစ္စည်းများအတွက် ကုန်ကျစရိတ်များ၊
 - (၃) လုပ်အားအတွက်ဖြစ်စေ၊ ကုန်ကြမ်းအတွက်ဖြစ်စေ၊ ထုပ်ပိုးမှုနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်၊

(ခ) ဝယ်ယူသူမှ အခမဲ့ (သို့မဟုတ်) လျော့ပေါ့ကုန်ကျစရိတ်ဖြင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ပံ့ပိုးပေးပြီး ယင်းတို့၏တန်ဖိုးသည် အမှန် တကယ်ပေးချေသည့် (သို့မဟုတ်) ပေးချေရန်ရှိသည့် ဈေးနှုန်းတွင် မပါဝင် သေးသော အောက်ပါကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အချိုးကျ တန်ဖိုးများကို ပေါင်းထည့်တွက်ချက်ရမည်-

- (၁) ကုန်ကြမ်းများ၊ ပေါင်းစပ်ပါဝင်သော အစိတ်အပိုင်းများနှင့် တင်သွင်း လာသော ပစ္စည်းများတွင် ပေါင်းစပ်ပါဝင်သော အခြားပစ္စည်းများ၊
- (၂) ကိရိယာတန်ဆာပလာများ၊ သတ္တုပေါ်တွင် ထွင်းထားသည့် ရုပ်ပုံများ၊ ပုံစံသွန်းခွက်များနှင့် သွင်းကုန်ပစ္စည်းများကို ထုတ်လုပ်မှုတွင် အသုံး ပြုသည့် အလားတူပစ္စည်းများ၊
- (၃) တင်သွင်းလာသော ပစ္စည်းများ၏ ထုတ်လုပ်မှုတွင် အသုံးပြု၍ ကုန်ခမ်းသွားသော ကုန်ကြမ်းများ၊
- (၄) ကုန်တင်သွင်းသော နိုင်ငံမှအပ အခြားတွင် တာဝန်ခံဆောင်ရွက်သော စက်မှုလက်မှုလုပ်ငန်းတည်ဆောက်မှု၊ အနုပညာ၊ ဒီဇိုင်းလုပ်ငန်းပုံစံ များနှင့်ပုံစံကြမ်းများ။

(ဂ) တန်ဖိုးသတ်မှတ်နေသော ပစ္စည်းများကို ရောင်းဝယ်မှု သဘောတူညီချက် တစ်ရပ်အရ ဝယ်ယူသူမှ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ပေးဆောင် ရသည့် မူပိုင်ခွင့်ဆိုင်ရာ အခကြေးငွေများနှင့် အသုံးပြုခွင့် လိုင်စင်ကြေး များ၊

(ဃ) သွင်းကုန်ပစ္စည်းများကို ပြန်လည်ရောင်းချခြင်း၊ ထုခွဲခြင်း (သို့မဟုတ်) အသုံးပြုခြင်းတို့ကို တင်ပို့ရောင်းချခဲ့သူအား အကျိုးအမြတ် ဖြစ်ထွန်း စေသည့် လုပ်ငန်းစဉ်အစိတ်အပိုင်းတစ်ခုခု၏ တန်ဖိုး။

၉။ သွင်းကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုးသည် ဆိပ်ကမ်းရောက်တန်ဖိုး (CIF) အား အခြေခံထားသော တန်ဖိုးဖြစ်ပြီး အောက်ပါ ကုန်ကျစရိတ်နှင့် အခကြေးငွေများ များပါဝင်သည် -

- (က) သွင်းကုန်ပစ္စည်းများကို တင်သွင်းရာဆိပ်ကမ်း (သို့မဟုတ်) နေရာသို့ သယ်ယူပို့ဆောင်ခြင်းအတွက် ကုန်ကျစရိတ်များ၊
- (ခ) သွင်းကုန်ပစ္စည်းများကို တင်သွင်းရာဆိပ်ကမ်း (သို့မဟုတ်) နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျသည့် ကုန်တင်ခ၊ ကုန်ချခနှင့် ထိန်းသိမ်း ကိုင်တွယ်ဆောင်ရွက်ခများ၊
- (ဂ) အာမခံအတွက် ကုန်ကျစရိတ်များ။

၁၀။ ညှိနှိုင်းတွက်ချက်ရာတွင် အမှန်တကယ်ပေးချေခဲ့သော (သို့မဟုတ်) ပေးချေရန် ရှိသော ဈေးနှုန်းသို့ ပေါင်းထည့်မှုများအား ဓမ္မဓိဋ္ဌာန်ကျ၍ တိုင်းတာနိုင်သည့် အချက် အလက်များပေါ်တွင်သာ အခြေခံရမည်။

၁၁။ အထက်အပိုဒ် ၈၊ ၉၊ ၁၀ ပါ အချက်များမှအပ အကောက်ခွန်တန်ဖိုးကို ဆုံးဖြတ်သတ်မှတ်ရာ၌ အမှန်တကယ်ပေးချေခဲ့သော (သို့မဟုတ်) ပေးချေရန်ရှိသော ဈေးနှုန်းသို့ အခြား မည်သည့် ပေါင်းထည့်မှုကိုမျှမပြုရ။

အခန်း (၄)

ထပ်တူညီကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း

၁၂။ ထပ်တူညီကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်းကို ကျင့်သုံးရာ၌ တန်ဖိုးဖြတ်နေသော ပစ္စည်းများနှင့် တူညီသော ကုန်သွယ်မှုအဆင့်အတန်း၊ တူညီသော အရေ အတွက်ရှိသည့် ထပ်တူညီပစ္စည်းများ၏ ရောင်းချမှုမှ ရောင်းဝယ်မှုတန်ဖိုးကို ဆုံးဖြတ် သတ်မှတ်ရာ၌ အသုံးပြုရမည်။

၁၃။ ထပ်တူညီကုန်ပစ္စည်းများတွင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်-

- (က) ပြင်ပသွင်ပြင်လက္ခဏာများ၊
- (ခ) အရည်အသွေး၊
- (ဂ) ထင်ပေါ်ကျော်ကြားမှု၊
- (ဃ) ထုတ်လုပ်သည့်နိုင်ငံတူညီမှု၊
- (င) ထုတ်လုပ်သူတူညီမှု။

၁၄။ အောက်ပါအခြေအနေ (၃) ရပ်အောက်ရှိ အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်ပါက ထပ်တူညီပစ္စည်းများရောင်းချမှု တစ်ခုကို အသုံးပြုရမည်-

- (က) တူညီသော ကုန်သွယ်မှုအဆင့်အတန်းရှိသော်လည်း ကွဲပြားခြားနားသော အရေအတွက်များဖြင့် ရောင်းချမှုတစ်ခု၊
- (ခ) ကွဲပြားခြားနားသော ကုန်သွယ်မှုအဆင့်အတန်းရှိသော်လည်း တူညီသော အရေအတွက်များဖြင့် ရောင်းချမှုတစ်ခု၊
- (ဂ) ကွဲပြားခြားနားသော ကုန်သွယ်မှုအဆင့်အတန်းနှင့် ကွဲပြားခြားနားသော အရေအတွက်များရှိသော ရောင်းချမှုတစ်ခု။

၁၅။ အထက်ပါ အခြေအနေ (၃) ရပ်မှ တစ်ခုခုကို တွေ့ရှိခဲ့ပါက အခြေအနေအရပ်ရပ် အလိုက် အောက်ပါအချက်များအတွက် ညှိနှိုင်းတွက်ချက်မှုများကို ပြုလုပ်ရမည်-

- (က) အရေအတွက်နှင့်သက်ဆိုင်သော အချက်အလက်များ၊
- (ခ) ကုန်သွယ်မှုအဆင့်အတန်းနှင့် သက်ဆိုင်သော အချက်အလက်များ၊
- (ဂ) ကုန်သွယ်မှုအဆင့်အတန်းနှင့် အရေအတွက်နှစ်ရပ်လုံးနှင့် သက်ဆိုင်သော အချက်များ။

၁၆။ ထပ်တူညီသည့် ကုန်ပစ္စည်းနည်းလမ်းအသုံးပြုရန် တင်သွင်းကုန်ပစ္စည်းကို တန်ဖိုး သတ်မှတ်ရာတွင် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) တင်သွင်းမည့်ကုန်ပစ္စည်းနှင့် ထပ်တူညီသည့်ကုန်ပစ္စည်းဖြစ်ရမည်၊
- (ခ) တန်ဖိုးသတ်မှတ်မည့် ကုန်ပစ္စည်းနှင့် ထုတ်လုပ်သည့် နိုင်ငံတူညီရမည်။

- (ဂ) တန်ဖိုးသတ်မှတ်မည့် ကုန်ပစ္စည်းနှင့် တစ်ချိန်တည်း သို့မဟုတ် တစ်ချိန်တည်း နီးပါး တင်သွင်းလာခြင်း ၊(တင်သွင်းမှု မပြုမီ ရက်ပေါင်း (၃၀) နှင့် တင်သွင်းမှုပြုပြီး ရက်ပေါင်း (၃၀))
- (ဃ) ယခင်တင်သွင်းခဲ့သည့် ထပ်တူညီကုန်ပစ္စည်း၏ ရောင်းချသည့် အရေအတွက်၊ ကုန်သွယ်မှု အဆင့်အတန်းသည် တန်ဖိုးသတ်မှတ်မည့် ကုန်ပစ္စည်း၏ အရေအတွက်၊ ကုန်သွယ်မှုအဆင့်အတန်းတို့နှင့် သိသာထင်ရှားစွာတူညီမှု ရှိရမည်။ (အရေအတွက်နှင့် ကုန်သွယ်မှုအဆင့်အတန်း ကွဲပြားမှုအတွက် အတိုးအလျှော့ ပြုလုပ်၍ ညှိနှိုင်းတွက်ချက်မှုပြု လုပ်နိုင်သည်)။
- (င) ထပ်တူညီသည့် ကုန်ပစ္စည်းအတွက် အရောင်းအဝယ်ဖြစ်တန်ဖိုးနှစ်ခု သို့မဟုတ် နှစ်ခု ထက်ပို၍ ရရှိသည့်အခါ အနိမ့်ဆုံးတန်ဖိုးကို အသုံးပြုရမည်။

အခန်း (၅)

အလားတူကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း

၁၇။ အလားတူကုန်ပစ္စည်းများ၏ ရောင်းဝယ်မှုတန်ဖိုးနည်းလမ်းကို ကျင့်သုံးရာ၌ တန်ဖိုးဖြတ်နေသော ပစ္စည်းများနှင့် တူညီသော ကုန်သွယ်မှုအဆင့်အတန်း၊ တူညီသော အရေအတွက်ရှိသည့် အလားတူပစ္စည်းများ၏ ရောင်းချမှုမှ ရောင်းဝယ်မှုတန်ဖိုးကို ဆုံးဖြတ် သတ်မှတ်ရာ၌ အသုံးပြုရမည်။

၁၈။ အလားတူကုန်ပစ္စည်းဟုဆိုရာ၌ အောက်ဖော်ပြပါ အချက်အလက်များ တူညီသည့် ပစ္စည်းများဖြစ်ရမည်-

- (က) ပြင်ပသွင်ပြင်လက္ခဏာနှင့် ပါဝင်သော အစိတ်အပိုင်းများ အနီးစပ်ဆုံး တူညီရမည်။
- (ခ) တူညီသော လုပ်ကိုင်ဆောင်ရွက်မှုများရှိပြီး ပြောင်းလဲတပ်ဆင် အသုံးပြု နိုင်ရမည်။
- (ဂ) ထုတ်လုပ်သည့်နိုင်ငံတူညီရမည်။
- (ဃ) ထုတ်လုပ်သူတူညီရမည်။

(င) တစ်ချိန်တည်း (သို့မဟုတ်) တစ်ချိန်တည်းနီးပါး တင်သွင်းရမည်။

၁၉။ အောက်ပါအခြေအနေ (၃) ရပ်အောက်ရှိ အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်ပါက အလားတူပစ္စည်းများရောင်းချမှု တစ်ခုကို အသုံးပြုရမည်-

- (က) တူညီသော ကုန်သွယ်မှုအဆင့်အတန်းရှိသော်လည်း ကွဲပြားခြားနားသော အရေအတွက်များဖြင့် ရောင်းချမှုတစ်ခု၊
- (ခ) ကွဲပြားခြားနားသော ကုန်သွယ်မှုအဆင့်အတန်းရှိသော်လည်း တူညီသော အရေအတွက်များဖြင့် ရောင်းချမှုတစ်ခု၊
- (ဂ) ကွဲပြားခြားနားသော ကုန်သွယ်မှုအဆင့်အတန်းနှင့် ကွဲပြားခြားနားသော အရေအတွက်များရှိသော ရောင်းချမှုတစ်ခု။

၂၀။ အထက်ပါ အခြေအနေ (၃) ရပ်မှ တစ်ခုခုရှိ ရောင်းချမှုတစ်ခုကိုတွေ့ရှိခဲ့ပါက အခြေအနေအရပ်ရပ်အလိုက်လိုအပ်သော အောက်ပါအချက်များအတွက် ညှိနှိုင်းတွက်ချက်မှု များကို ပြုလုပ်ရမည်-

- (က) အရေအတွက်နှင့်သက်ဆိုင်သော အချက်အလက်များ၊
- (ခ) ကုန်သွယ်မှုအဆင့်အတန်းနှင့် သက်ဆိုင်သော အချက်အလက်များ၊
- (ဂ) ကုန်သွယ်မှုအဆင့်အတန်းနှင့် အရေအတွက်နှစ်ရပ်လုံးနှင့် သက်ဆိုင်သော အချက်များ။

၂၁။ အလားတူကုန်ပစ္စည်းများ၏ရောင်းဝယ်မှု တန်ဖိုးနည်းလမ်းအသုံးပြုရန် တင်သွင်း ကုန်ပစ္စည်းကို တန်ဖိုးသတ်မှတ်ရာတွင် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) တင်သွင်းမည့်ကုန်ပစ္စည်းနှင့် အလားတူသည့်ကုန်ပစ္စည်းဖြစ်ရမည်၊
- (ခ) တန်ဖိုးသတ်မှတ်မည့် ကုန်ပစ္စည်းနှင့် ထုတ်လုပ်သည့် နိုင်ငံတူညီရမည်၊
- (ဂ) တန်ဖိုးသတ်မှတ်မည့် ကုန်ပစ္စည်းနှင့် တစ်ချိန်တည်း သို့မဟုတ် တစ်ချိန်တည်း နီးပါး တင်သွင်းလာခြင်းဖြစ်ရမည်၊ (တင်သွင်းမှု မပြုမီ ရက်ပေါင်း (၃၀) နှင့် တင်သွင်းမှုပြုပြီး ရက် ပေါင်း (၃၀) ၊

- (ဃ) အလားတူ ကုန်ပစ္စည်း၏ ရောင်းချမှုသည် တန်ဖိုးသတ်မှတ်မည့် ကုန်ပစ္စည်း၏ အရေအတွက်၊ ကုန်သွယ်မှုအဆင့်အတန်းတို့နှင့် သိသာထင်ရှားစွာ တူညီမှုရှိ ရမည်။ (အရေအတွက်နှင့် ကုန်သွယ်မှုအဆင့်ကွဲပြားမှုအတွက် အတိုးအလျှော့ ပြုလုပ်၍ ညှိနှိုင်းတွက်ချက်မှုပြုလုပ်နိုင်သည်)။
- (င) အလားတူသည့် ကုန်ပစ္စည်းအတွက် အရောင်းအဝယ်ဖြစ်တန်ဖိုးနှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပို၍ ရရှိသည့်အခါ အနိမ့်ဆုံးတန်ဖိုးကို အသုံးပြုရမည်။

အခန်း (၆)

နှုတ်ယူတွက်ချက်သည့်နည်းလမ်း

၂၂။ သွင်းကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုးသည် တန်ဖိုးဖြတ်နေသော ကုန်ပစ္စည်းများ တင်သွင်းချိန်နှင့် တစ်ချိန်တည်း (သို့မဟုတ်) အနီးစပ်ဆုံး အခြေအနေတွင် အကြီးမားဆုံးတစ်စုတစ်ပေါင်းတည်း အရေအတွက်ဖြင့် ရောင်းချသူနှင့် ဆက်နွယ်ပတ်သက် မှုမရှိသော ပုဂ္ဂိုလ်များသို့ တင်သွင်းစဉ်က အခြေအနေအတိုင်း ရောင်းချသည့် တစ်ယူနစ် ဈေးနှုန်းပေါ်တွင် အောက်ပါနှုတ်ယူမှုများကို ခွင့်ပြုလျက် အခြေခံရမည် -

- (က) သမာရိုးကျခံစားနိုင်သော ကော်မရှင်ခ၊
- (ခ) အမြတ်နှင့် အထွေထွေကုန်ကျစရိတ်၊
- (ဂ) သယ်ယူပို့ဆောင်စရိတ်၊ အာမခံစရိတ်၊ ၎င်းတို့နှင့် ဆက်နွယ်နေသည့် ကုန်ကျစရိတ်များ၊
- (ဃ) ကုန်တင်သွင်းနိုင်ငံ၏ အကောက်ခွန်နှင့် အခြားအခွန်အခများ။

၂၃။ တန်ဖိုးဖြတ်နေသော ကုန်ပစ္စည်းများတင်သွင်းချိန်နှင့် တစ်ချိန်တည်း (သို့မဟုတ်) အနီးကပ်ဆုံးအချိန်တွင် မည့်သည့် ထပ်တူညီပစ္စည်း (သို့မဟုတ်) အလားတူပစ္စည်းကိုမျှ ရောင်းချခဲ့ခြင်းမရှိပါက တန်ဖိုးဖြတ်နေသော ကုန်ပစ္စည်းများအား တင်သွင်းပြီးနောက် ရက်ပေါင်း (၉၀) အတွင်း တင်သွင်းသည့်နိုင်ငံတွင် တင်သွင်းစဉ်က အခြေအနေအတိုင်း အစောဆုံး ရောင်းချခဲ့သော သွင်းကုန်ပစ္စည်းများ၏ တစ်ယူနစ်ဈေးနှုန်းအပေါ်တွင် အခြေခံရ မည်။

၂၄။ ကုန်တင်သွင်းရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တင်သွင်းစဉ်က အခြေအနေအတိုင်း ရောင်းချခဲ့ခြင်း မရှိပါက ကုန်တင်သွင်းသူက တောင်းဆိုလာခဲ့လျှင် အကောက်ခွန်တန်ဖိုးကို ဆက်လက်ထုတ်လုပ်မှုပြုလုပ်ထားသည့် သွင်းကုန်ပစ္စည်းများအား အကြီးမားဆုံးတစ်စုတစ်ပေါင်းတည်း ပမာဏဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ပုဂ္ဂိုလ်များသို့ ရောင်းချသည့် တစ်ယူနစ် ဈေးနှုန်းအပေါ်တွင် ထိုသို့ ထုတ်လုပ်မှု အတွက် ထပ်ပေါင်းတန်ဖိုးနှင့် နှုတ်ယူမှုများကို နှုတ်ပယ်ခွင့်ပြုလျက် အခြေခံရမည်။

၂၅။ နှုတ်ယူတွက်ချက်သည့် နည်းလမ်းကျင့်သုံးရန် အောက်ပါအဓိကအချက်များနှင့် ပြည့်စုံရမည် -

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အဆိုပါတင်သွင်းပစ္စည်း (သို့မဟုတ်) ထပ်တူညီသည့် ကုန်ပစ္စည်း (သို့မဟုတ်) အလားတူသည့် ကုန်ပစ္စည်းအား ပြည်တွင်းဈေးကွက်တွင် ရောင်းချမှုရှိရမည်။
- (ခ) တင်သွင်းပစ္စည်း (သို့မဟုတ်) ထပ်တူညီသည့် ကုန်ပစ္စည်း (သို့မဟုတ်) အလားတူသည့် ကုန်ပစ္စည်းအား ရောင်းချသည့်အခါတွင် ၎င်းတို့တင်သွင်းစဉ်က အခြေ အနေများ အတိုင်းဖြစ်ရမည်။
- (ဂ) နှုတ်ယူတွက်ချက်သောနည်းဖြင့် တန်ဖိုးသတ်မှတ်ရန်အတွက် တင်သွင်းပြီးနောက် ပြန်လည်ရောင်းချမှုပြုရာတွင် ဆက်နွယ်မှုမရှိသည့် ပထမကုန်သွယ်မှုအဆင့်ရှိသော ဝယ်ယူထံသို့ရောင်းချရမည်။
- (ဃ) နှုတ်ယူတွက်ချက်မှုပြုမည့် တစ်ခုချင်းဈေးများသည် အရေအတွက် အများဆုံး ပြန်လည်ရောင်းချသည့် တန်ဖိုးဖြစ်ရမည်။
- (င) တင်သွင်းပစ္စည်း (သို့မဟုတ်) ထပ်တူညီသည့် ကုန်ပစ္စည်း (သို့မဟုတ်) အလားတူသည့် ကုန်ပစ္စည်းများကို ပြန်လည်ရောင်းချမှုသည် တန်ဖိုးသတ်မှတ်နေသည့် ကုန်ပစ္စည်းများ တင်သွင်းသည့်နေ့နှင့် တစ်ချိန်တည်း (သို့မဟုတ်) အနီးစပ်ဆုံး အချိန်၌ ပြန်လည်ရောင်းချခြင်းဖြစ်ရမည်။
- (စ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ ရောင်းသူကို ပံ့ပိုးမှုပြုထားသော အပိုဒ် ၈(ခ) တွင်ပါရှိသော ဝယ်ယူသူမှ အခမဲ့ (သို့မဟုတ်) လျော့ပေါ့ကုန်ကျ စရိတ်

ဖြင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ထောက်ပံ့ပေးထားသည့် ပစ္စည်းနှင့် ဝန်ဆောင်မှု လက်ခံရရှိထားသည့် ပုဂ္ဂိုလ်အား ရောင်းချခြင်းမျိုးအတွက် အသုံး မပြုရ။

(ဆ) တင်သွင်းသည့်နေ့ (သို့မဟုတ်) အဆိုပါကာလအတွင်း တင်သွင်းပစ္စည်း (သို့မဟုတ်) ထပ်တူညီကုန်ပစ္စည်း (သို့မဟုတ်) အလားတူကုန်ပစ္စည်းအား ရောင်းချမှုမရှိပါက တင်သွင်းသည့်နေ့ထက် စောသည့်နေ့တွင် အရောင်း အဝယ်ဖြစ်သည့်တန်ဖိုး၊ တင်သွင်းပြီးနောက် ရက်ပေါင်း(၉၀) အတွင်း အစောဆုံး အရောင်းအဝယ် ဖြစ်သည့်တန်ဖိုးကို အသုံးပြုနိုင်သည်။

အခန်း (၇)

ပေါင်းထည့်တွက်ချက်သည့်နည်းလမ်း

၂၆။ ပေါင်းထည့်တွက်ချက်သည့် တန်ဖိုးနည်းလမ်းကို အသုံးပြုရာ၌ အောက်ပါတန်ဖိုးများ ပေါင်းထည့်တွက်ချက်ရမည်-

- (က) သွင်းကုန်ပစ္စည်းများကိုစတင်ထုတ်လုပ်သည့်အခြေအနေမှစ၍ အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချောထုတ်လုပ်သည့် ကုန်ကျစရိတ်များ (သို့မဟုတ်) အခြားထုတ်လုပ်မှု လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် (သို့မဟုတ်) တန်ဖိုး၊
- (ခ) တင်ပို့သောနိုင်ငံရှိ ထုတ်လုပ်သူများမှ ပြုလုပ်သည့် တန်ဖိုးသတ်မှတ်နေသော ပစ္စည်းနှင့် အတန်းအစားတူ၊ အမျိုးအစားတူ ပစ္စည်းများအား ရောင်းချခြင်းမှ ရရှိသည့် အမြတ်ငွေနှင့် အထွေထွေ ကုန်ကျစရိတ်များနှင့် ညီမျှသော ပမာဏ၊
- (ဂ) သင်္ဘော/ လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခ၊ ယာဉ်ပေါ်သို့ တင်သည့်အချိန်တွင် ပေးရသော ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အာမခံကြေးများ။

၂၇။ ပေါင်းထည့်တွက်ချက်သည့် နည်းလမ်းတွင် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဉ်းစားရမည်-

- (က) အကောက်ခွန်တန်ဖိုးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အဆင်သင့်ရရှိသော သတင်းအချက်အလက်များပေါ်တွင် အခြေခံဆုံးဖြတ် ရမည်။
- (ခ) ပေါင်းထည့်တွက်ချက်သည့်နည်းလမ်းကို အသုံးပြုရာတွင် ဝယ်ယူသူနှင့် ရောင်းချသူအကြား ဆက်နွယ်မှုရှိသည့် ကိစ္စရပ်များတွင် အကန့်အသတ် ထားရှိရမည်။
- (ဂ) ကုန်ပစ္စည်းထုတ်လုပ်သူသည် လုပ်ငန်းစဉ်အရ အတည်ပြုနိုင်ရန် လိုအပ်သည့် ထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့်ဆက်စပ် သတင်းအချက် အလက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ အာဏာပိုင်အဖွဲ့အစည်းများသို့ ပြုစု ပေးပို့ရမည်။
- (ဃ) တင်သွင်းပစ္စည်းများနှင့်ပတ်သက်သည့် ကုန်ကျစရိတ် တန်ဖိုးဆိုင်ရာ သတင်း အချက်အလက်များသည် ထုတ်လုပ်သူ၏ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ငွေစာရင်းအပေါ် အခြေခံရမည်ဖြစ်ပြီး ထိုစာရင်းများသည်လည်း ယေဘုယျ လက်ခံထားသော ငွေစာရင်းစည်းမျဉ်းနှင့် ကိုက်ညီရမည်။
- (င) အမြတ်ငွေ၊ အထွေထွေ စရိတ်ပမာဏနှင့် ပတ်သက်သော သတင်းအချက် အလက်များသည် တန်ဖိုးသတ်မှတ်နေသောပစ္စည်းနှင့် အတန်းအစားတူ အမျိုးအစားတူပစ္စည်းအား ရောင်းချခြင်းဖြင့် ရရှိလာသည့် ပမာဏနှင့် ထင်ဟပ်မှုရှိစေရမည်။

အခန်း (၈)

နောက်ကြောင်းပြန်သုံးသပ်သည့်နည်းလမ်း

၂၈။ နောက်ကြောင်းပြန်သုံးသပ်သည့် နည်းလမ်းကို အသုံးပြု၍ အကောက်ခွန်တန်ဖိုး သတ်မှတ်ရာတွင်မည်သည့်အကောက်ခွန်တန်ဖိုးကိုမျှအောက်ဖော်ပြပါပြဋ္ဌာန်းချက်များအပေါ်

အခြေခံ၍ ဆုံးဖြတ်သတ်မှတ်ခြင်းမပြုရ-

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၏ အရောင်းဈေးနှုန်း၊
- (ခ) တန်ဖိုးနှစ်ခုအနက်မှ များရာတန်ဖိုး၊
- (ဂ) ကုန်တင်ပို့သောနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်း၊
- (ဃ) နည်းလမ်း (၅) ပေါင်းထည့်တွက်ချက်နည်းလမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထပ်တူညီ (သို့မဟုတ်) အလားတူ ကုန်ပစ္စည်းများအတွက် ဆုံးဖြတ်သတ်မှတ်ထားသော ပေါင်းထည့်တွက်ချက် တန်ဖိုးများမှအပ အခြားသော ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များ၊
- (င) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တင်သွင်းမှုမှအပ အခြားနိုင်ငံတစ်ခုသို့ တင်ပို့သော ကုန်ပစ္စည်း၏ ဈေးနှုန်းများ၊
- (စ) အနည်းဆုံးအကောက်ခွန်တန်ဖိုးများ၊
- (ဆ) စိတ်ကူးဖြင့်မှန်းဆထားသော (သို့မဟုတ်) ကျိုးကြောင်းခိုင်လုံမှု မရှိသော တန်ဖိုးများ ။

၂၉။ နောက်ကြောင်းပြန်သုံးသပ်သည့်နည်းလမ်းကို အသုံးပြုရာတွင် အောက်ပါအဓိက အချက်များနှင့် ပြည်စုံရမည်-

- (က) ယခင်တန်ဖိုးသတ်မှတ်ခဲ့သည့် နည်းလမ်းအဆင့်ဆင့်အတိုင်း လိုက်လျောညီထွေ အဓိပ္ပါယ်ဖွင့်ဆို၍ အကောက်ခွန်တန်ဖိုး ရရှိသည်အထိ ဆုံးဖြတ်ခြင်း၊
- (ခ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် အခန်း ၇ ပါ ပြဋ္ဌာန်းချက်များ၊ နိယာမများနှင့် ကိုက်ညီမှု ရှိခြင်း၊
- (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ရရှိသော အချက်အလက်များကို အခြေခံခြင်း။

၃၀။ ကုန်တင်သွင်းသူမှ တောင်းဆိုပါက အကောက်ခွန်တန်ဖိုးကို ဆုံးဖြတ်သတ်မှတ်သည့် ပြဋ္ဌာန်းချက်များနှင့် အသုံးပြုသော နည်းလမ်းကို စာဖြင့်ရေးသား၍ ကုန်တင်သွင်းသူအား အသိပေးအကြောင်းကြားရမည်။

အခန်း (၉)

ထုတ်လုပ်ခြင်း (သို့မဟုတ်) တပ်ဆင်ခြင်း (သို့မဟုတ်) ပြုပြင်ပြီး ပစ္စည်းများအား ပြန်လည်တင်သွင်းခြင်း

၃၁။ ပြည်ပ၌ ထုတ်လုပ်သော (သို့မဟုတ်) တပ်ဆင်သော (သို့မဟုတ်) ပြုပြင်သော ကုန်ပစ္စည်းသည် ပြည်တွင်း၌သာအသုံးပြုရန် ကြေညာ၍ ပြန်လည်တင်သွင်းလာပါက ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေအရ ထိုပစ္စည်းများအတွက် ပေးဆောင်ရမည့် အခွန်အခများအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းအား ကင်းလွတ်ခွင့်ပြုနိုင်သည်။ သို့သော်လည်း ကုန်ပစ္စည်းအား ပြန်လည်တင်သွင်းခြင်းအတွက် တန်ဖိုးသတ်မှတ်ခြင်းကို ဤလုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်းချက်များ နှင့် အညီ ဆောင်ရွက်ရမည်။

၃၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သွင်းကုန်ခွန်နှင့် အခွန်အခများ ကောက်ခံခြင်းသည် ပြန်လည် တင်သွင်းသည့်ပစ္စည်းအား ပြည်ပတွင် ဆောင်ရွက်ခဲ့သည့် ထပ်ပေါင်း တန်ဖိုး ပေါ်တွင် အခြေခံမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စည်းကြပ်ရာတွင် ပြည်ပသို့ ယာယီတင်ပို့ခြင်း နှင့် ပြည်ပ၌ မွမ်းမံဆောင်ရွက်ခဲ့သည့် တန်ဖိုးအကြား ပြန်လည်တင်သွင်းသည့် ကုန်ပစ္စည်း ၏ တန်ဖိုးကို ပိုင်းခြားသတ်မှတ်ခြင်း ပြုရမည်။ အချို့ကိစ္စရပ်များတွင် အခွန်နှုန်းများသည် ပြန်လည်တင်သွင်းလာသော ကုန်ပစ္စည်းများ၏ တန်ဖိုးပေါ်တွင် မူတည်မည်ဖြစ်ပါသည်။ အ ရောင်းအဝယ်စာချုပ်အရ ပြန်လည်တင်သွင်းလာသော ကုန်ပစ္စည်းသည် အာမခံပေးထား သော ကာလအတွင်း ရှိနေသေးပါက အစားထိုး၍ ပြန်လည်တင်သွင်း လာသည့်ပစ္စည်း အတွက် ကျသင့်သော သွင်းကုန်ခွန်နှင့် အခွန်အခများအား ကင်းလွတ်ခွင့်ပေးရမည်။ ပြည်ပ၌ ပြုပြင်ခဲ့သော (သို့မဟုတ်) အစားထိုးခဲ့သော ပစ္စည်း၏ ကုန်တန်ဖိုး စာရင်းအား အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်။

၃၃။ ပြန်လည်တင်သွင်းသည့်ကိစ္စအားလုံးတွင် ပြန်လည်တင်သွင်းလာသော ကုန်ပစ္စည်း
၏တန်ဖိုးအပြည့်ကို ပထမဦးစွာသတ်မှတ်ရန်လိုအပ်ပြီး ၎င်းတန်ဖိုးကို အခြေခံ၍
အထက်အပိုဒ် ၃၁ နှင့် ၃၂ ပါ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်
ဆုံးဖြတ်ရမည်။ ထိုကိစ္စရပ် များအတွက် အသုံးပြုခြင်း ၊ တန်ဖိုးသတ်မှတ်ခြင်းနည်းလမ်းနှင့်
ရလဒ်သည် အကောက်ခွန်ဦးစီး ဌာနတိုင်းအတွက် တစ်ပြေးညီဖြစ်ရမည်။

အခန်း (၁၀)

အပိုင်းလိုက်ခွဲ၍ တင်ပို့ခြင်းများအား ဆောင်ရွက်ရန်လုပ်ငန်းစဉ်

၃၄။ “အပိုင်းလိုက်ခွဲ၍ တင်ပို့ခြင်း”သည် ရောင်းသူနှင့် ဝယ်သူအကြား ကုန်ပစ္စည်းဖြန့်ချိမှု၊
သယ်ယူပို့ဆောင်မှု သို့မဟုတ် ငွေပေးချေမှု စသည့်အကြောင်းကြောင့် ကုန်ပစ္စည်းများကို
တစ်ကြိမ်တည်းမဟုတ်ဘဲ အပိုင်းလိုက်ခွဲ၍ တင်သွင်းရာတွင် အကောက်ခွန်ရုံး တစ်ရုံး
တည်းမှဖြစ်စေ အခြား အကောက်ခွန်ရုံးများမှ ဖြစ်စေ တင်သွင်းနိုင်သည်။

၃၅။ အပိုင်းလိုက်တင်ပို့ခြင်းတွင် အောက်ပါအမျိုးအစားများ ပါဝင်သည် -

- (က) မတူညီသောနေရာများမှ အပိုင်းလိုက်တင်ပို့သည့်ကုန်ပစ္စည်းများ ။ စက်မှု
လုပ်ငန်းတွင် တပ်ဆင်မည့် ပစ္စည်းများ ၊ စက်ရုံတည်ဆောက်သည့် ပစ္စည်းများ
အား အပိုင်းလိုက် ခွဲ၍တင်ပို့ခြင်းမှာ ယင်းပစ္စည်းများသည် မတူညီသော
နေရာများမှ ပေးပို့ခြင်း (သို့မဟုတ်) တစ်ကြိမ်တည်းတင်ပို့ရန် ကြီးမားလွန်း
ခြင်း (သို့မဟုတ်) စက်ရုံအား အပိုင်းလိုက် တပ်ဆင်ရသည့် အစီအစဉ်အား
လိုက်နာခြင်းတို့ကြောင့်ဖြစ်သည်။ တင်သွင်းမှုတစ်ခုစီ၏ အကောက်ခွန်
တန်ဖိုးသည် တင်သွင်းမည့်ပစ္စည်း အားလုံးပေါ်တွင် အမှန်တကယ်ပေးချေ
ခဲ့သည့် တန်ဖိုး (သို့မဟုတ်) ပေးချေရမည့် တန်ဖိုးပေါ်တွင်သာ အခြေခံပါမည်။
ပေးချေရမည့် စုစုပေါင်း ပမာဏမှ သင့်လျော်သည့် ပမာဏတစ်ခုစီဖြင့် ခွဲဝေ၍
ဝယ်သူမှ ရောင်းသူသို့ (သို့မဟုတ်) ရောင်းသူ၏ အကျိုးအတွက် ပေးချေ
ရမည်။ တစ်ဝက်တစ်ပျက် တင်သွင်းမှုအတွက် သီးခြားကုန်တန်ဖိုး စာရင်း
တင်ပြလာပါက ရောင်းဝယ်မှုတန်ဖိုးနည်းလမ်းပါ ညှိနှိုင်းတွက်ချက်မှုများအရ
သင့်လျော်သလို ညှိနှိုင်းတွက်ချက်မှု ပြုလုပ်နိုင်သည်။ သီးခြားကုန်တန်ဖိုး

စာရင်းများ တင်ပြထားခြင်းမရှိပါက အရောင်းအဝယ်ဖြစ်သည့် စုစုပေါင်း တန်ဖိုးပေါ်တွင် ယေဘုယျ လက်ခံထားသော ငွေစာရင်းစည်းမျဉ်းများနှင့် အညီ သင့်လျော်သည့် နည်းလမ်းဖြင့် ခွဲဝေသတ်မှတ်ရမည်။

(ခ) အရေအတွက်ကြောင့်အပိုင်းလိုက်တင်ပို့ရခြင်း။ ရောင်းဝယ်မှုတန်ဖိုး နည်းလမ်း ဖော်ပြချက်များအရ အရောင်းအဝယ်စာချုပ်ချုပ်ဆိုသည့်အချိန် (သို့မဟုတ်) စာချုပ်ချုပ်ဆိုပြီးသည့်နောက် ဈေးကွက်တွင်းရှိ ဖြစ်ပေါ်လာသော ဈေးနှုန်းအတက်အကျများကို ထည့်သွင်းစဉ်းစားရန်မလိုဘဲ အကောက်ခွန် တန်ဖိုးသည် အမှန်တကယ် ပေးချေခဲ့သည့် (သို့မဟုတ်) ပေးချေရမည့် တန်ဖိုးပေါ်တွင် အခြေခံရမည်။

(ဂ) ပထဝီအနေအထားအလိုက် ဖြန့်ချိခြင်းအတွက် အပိုင်းလိုက်တင်ပို့ရခြင်း။ အကောက်ခွန်ရုံးတစ်ရုံးချင်းစီမှတစ်ဆင့် အပိုင်းလိုက်ခွဲ၍ တင်သွင်းလာမှု အတွက် အကောက်ခွန်တန်ဖိုးသည် တစ်စိတ်တစ်ပိုင်းစီ တင်သွင်းလာမှု တစ်ခုချင်းစီ၏ တန်ဖိုးပေါ်တွင် အခြေခံသတ်မှတ်ရမည်။ အမှန်တကယ် ပေးချေရသောတန်ဖိုးသည် နောက်ဆုံးတင်သွင်းမှု ရောက်ရှိချိန်နောက်ပိုင်း၌ ပြန်လည်ပေါင်းစပ်၍ တွက်ချက်ရမည်။

အခန်း (၁၁)

အရောင်းအဝယ်စာချုပ် (သို့မဟုတ်) ကုန်တန်ဖိုးစာရင်းနှင့်

ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းများ

၃၆။ ပျက်စီးသွားသောကုန်ပစ္စည်း၊ သတ်မှတ်စံချိန် စံညွှန်းနှင့် မကိုက်ညီသည့် ကုန်ပစ္စည်း၊ အဆိုပါ ကုန်ပစ္စည်းများအတွက် အစားထိုးလာသည့် ကုန်ပစ္စည်းများအား တန်ဖိုးသတ်မှတ်သည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ပျက်စီးသွားသောကုန်ပစ္စည်း။ ပျက်စီးသွားသော ကုန်ပစ္စည်းများအား အောက်ပါအတိုင်း တန်ဖိုးသတ်မှတ်ရမည်-

(၁) လုံးဝဥသံပျက်စီးသွားသော ပစ္စည်း ။ လုံးဝဥသံပျက်စီးသွားသော ပစ္စည်းကို ပြန်လည်တင်ပို့ခြင်း ၊ စွန့်လွှတ်ခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း လုပ်ငန်းစဉ်များရှိပါက တန်ဖိုးသတ်မှတ်ခြင်းမပြုရ။

(၂) တစ်ပိုင်းတစ်စ အပျက်အစီးများ (သို့မဟုတ်) အပျက်အစီး အပိုင်း အစတွင် တန်ဖိုးရှိနေခြင်း။ တစ်ပိုင်းတစ်စ အပျက်အစီးများ (သို့မဟုတ်) အပျက်အစီးအပိုင်းအစများတွင် ပစ္စည်း၏တန်ဖိုးရှိနေသည့် အခြေအနေမျိုး၌ အရောင်းအဝယ် ဖြစ်သည့် တန်ဖိုးနည်းလမ်းသည် မပျက်စီးဘဲ ကျန်ရှိသည့် တန်ဖိုးကို ကိုယ်စားပြုရမည်။ ပျက်စီးသွားသည့် ပမာဏအတွက် အခြားတန်ဖိုးသတ်မှတ်သည့် နည်းလမ်းများအား အစဉ်အတိုင်းသုံး၍ အကောက်ခွန် တန်ဖိုးသတ်မှတ်ရမည်။

(ခ) သတ်မှတ်စံချိန်စံညွှန်းများနှင့်မကိုက်ညီတော့သည့်ကုန်ပစ္စည်း။ သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီတော့သည့် ကုန်ပစ္စည်းနှင့် ပတ်သက်၍ အောက်ပါ နည်းလမ်းများအတိုင်း တန်ဖိုးသတ်မှတ်ရမည်-

(၁) ပြန်လည်တင်ပို့ခြင်း ၊ စွန့်လွှတ်ခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း ။ စံချိန်စံညွှန်းများနှင့် မကိုက်ညီတော့သည့် ကုန်ပစ္စည်းကို ပြန်လည်တင်ပို့ခြင်း ၊ စွန့်လွှတ်ခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း လုပ်ငန်းစဉ်များရှိပါက တန်ဖိုး သတ်မှတ်ခြင်းမပြုရ။

(၂) ကုန်ပစ္စည်းမှားယွင်းခြင်း (သို့မဟုတ်) စံချိန်စံညွှန်းမကိုက်ညီခြင်း ။ ကုန်ပစ္စည်း မှားယွင်းခြင်း (သို့မဟုတ်) စံချိန်စံညွှန်းမကိုက်ညီဘဲ ရောက်ရှိ လာသည့် ကုန်ပစ္စည်းများအား ဝယ်ယူသူမှ လက်ခံထားပါက အောက်ပါအတိုင်း တန်ဖိုးသတ်မှတ်ရမည် -

(ကက) ရောင်းဝယ်မှုတန်ဖိုးနည်းလမ်း (နည်းလမ်း ၁) ။ ရောင်းချခြင်းမရှိသဖြင့် အသုံးမပြုနိုင်ပါ။

(ခခ) ထပ်တူညီသော (သို့မဟုတ်) အလားတူသည့် ကုန်ပစ္စည်းများ၏ အရောင်းအဝယ်ဖြစ်သည့် တန်ဖိုးနည်းလမ်း

(နည်းလမ်း ၂ သို့မဟုတ် ၃)။ ကျင့်သုံးနိုင်ပါသည်။
ကြီးစဉ်ငယ်လိုက် အတိုင်း ကျင့်သုံးရန်ဖြစ်ပါသည်။

(ဂဂ) နှုတ်ယူတွက်ချက်သည့်နည်းလမ်း (နည်းလမ်း ၄) ။
ကျင့်သုံးနိုင်ပါသည်။

(ဃဃ) ပေါင်းထည့်တွက်ချက်သည့်နည်းလမ်း (နည်းလမ်း ၅) ။
ကျင့်သုံးနိုင်ပါသည်။

(ငင) နောက်ကြောင်းပြန်တွက်ချက်သည့်နည်းလမ်း (နည်းလမ်း
၆) ။ ကျင့်သုံးနိုင်ပါသည်။

(ဂ) ကုန်ပစ္စည်းအစားထိုးခြင်း ။ အစားထိုးကုန်ပစ္စည်းများအား အောက်ပါ
အတိုင်း တန်ဖိုး သတ်မှတ်ရမည် -

(၁) တဆက်စပ်တည်း တင်သွင်းခြင်း ။ တဆက်စပ်တည်း တင်သွင်းခြင်း
တွင် မူလဈေးနှုန်းဖြင့် ရောင်းချထားကြောင်း ကုန်အမှာစာ ထုတ်ပေး
ထားရမည်။ မူလကုန်ပစ္စည်းအတွက် သီးခြား စီစဉ်မှုများ ဆောင်ရွက်ရာ
တွင် နည်းလမ်း(၁) ရောင်းဝယ်မှုတန်ဖိုးနည်းလမ်းကို အသုံးပြုနိုင်
သည်။ နည်းလမ်း(၁) ရောင်းဝယ်မှုတန်ဖိုးနည်းလမ်းကို အသုံးပြု၍
အကောက်ခွန်တန်ဖိုး သတ်မှတ်ရန်အတွက် အရောင်းအဝယ် ဖြစ်သည့်
တန်ဖိုးကို လက်ခံရမည်။ ပထမ တင်သွင်းမှုကို သီးခြားကိစ္စရပ်
တစ်ခုအဖြစ် မှတ်ယူရမည်။

(၂) တစ်ပြိုင်နက်တည်းတင်သွင်းမှု ။ ရောင်းချသည့်တန်ဖိုးသည် တင်သွင်း
လာသည့် အရေအတွက်စုစုပေါင်းအတွက် တန်ဖိုးအဖြစ်မှတ်ယူရမည်။
သီးခြားအခမဲ့အစားထိုးပေးမှုနှင့် ထပ်မံရောက်ရှိလာသော အရေအတွက်
တို့အား တန်ဖိုးသတ်မှတ်ရေးအတွက် ထည့်သွင်းစဉ်းစားခြင်းမပြုရ။

အခန်း (၁၂)

ကုန်သွယ်ယူခန့် အာမခံကြေးများကို ထပ်မံပေါင်းထည့်ခြင်း

၃၇။ အကောက်ခွန်တန်ဖိုး သတ်မှတ်ရာတွင် နိုင်ငံတကာကူးသန်းရောင်းဝယ်မှုစနစ် (Incoterms) အား ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ဤလုပ်ထုံးလုပ်နည်း အခန်း (၃) ပါ ပြဋ္ဌာန်းချက်များအရ ကုန်တင်တန်ဆာခန့် အာမခံကြေးများပါ ထည့်သွင်းတွက်ချက်ရမည်။

အခန်း(၁၃)

ကိုယ်တိုင်စည်းကြပ်ခြင်း

၃၈။ “ကိုယ်တိုင်စည်းကြပ်သည့် စနစ်” ကျင့်သုံးရာ၌ ဝယ်ယူမှ အရောင်းအဝယ်ဖြစ်သည့် တန်ဖိုးနှင့်သက်ဆိုင်သည့် ကူးသန်းရောင်းဝယ်မှုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား အပြည့်အဝပိုင်ဆိုင်ထားသောကြောင့် တင်သွင်းသူမှ သွင်းကုန်ပစ္စည်း၏ အကောက်ခွန် တန်ဖိုးအားကြေညာခြင်း၊ တွက်ချက်ခြင်းနှင့် စည်းကြပ်ခြင်းတို့အား ရောင်းသူကပေးသည့် အချက်အလက်များအပေါ် အခြေခံ၍ ပြုလုပ်ရန် တာဝန်ရှိသည်။

၃၉။ တင်သွင်းသူကိုယ်တိုင် စည်းကြပ်သည့်စနစ်သည် အခြေခံအားဖြင့် ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေသည့် ပုံစံဖြစ်ပြီး တင်သွင်းသူ (သို့မဟုတ်) ကုန်သည်အား ယုံကြည်မှုရှိသောကြောင့် တင်သွင်းမှု အတွက် အခွန်အခများကို ပေးဆောင်စေခြင်းဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် တင်သွင်းသူ / ဝယ်ယူသူတို့မှ ပေးဆောင်ရမည့် အခွန်အခပမာဏကို ကြိုတင်သိရှိနိုင်မည်ဖြစ်သည်။

၄၀။ တင်သွင်းသူ ကိုယ်တိုင်စည်းကြပ်သည့်စနစ်တွင် တင်သွင်းသူသည် အောက်ပါ နည်းလမ်း နှစ်ခုအနက်မှ နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်နိုင်သည်-

- (က) ကုန်တင်သွင်းသူသည် သွင်းကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုးအား တွက်ချက် ကြေညာခြင်းနှင့် သွင်းကုန်အခွန်အခများကို ပေးသွင်းခြင်းတို့အား တင်သွင်းစာရွက် စာတမ်းများ မတင်ပြမီ ကြိုတင် ဆောင်ရွက်နိုင်ခြင်း၊

(ခ) တင်သွင်းသူသည် အထက်ဖော်ပြပါ လိုအပ်ချက်များကို ပြည်စုံအောင် ဆောင်ရွက် ထားသော်လည်း တင်သွင်းခြင်းနှင့် ပတ်သက်သည့် အခွန်အတွက် တန်ဖိုးအား စိစစ်ခြင်း၊ ကုန်ပစ္စည်းအမျိုးအစားခွဲခြားခြင်းနှင့် အခြားဥပဒေဆိုင်ရာ လိုအပ်ချက်များကို အကောက်ခွန်မှ စစ်ဆေးအတည်ပြုပြီးမှ အခွန်အခများကို ပေးသွင်းခြင်း။

၄၁။ ကိုယ်တိုင်စည်းကြပ်သည့် စနစ်ဖြင့် အကောက်ခွန်တန်ဖိုးသတ်မှတ်ရာတွင် တင်သွင်း သူသည် အောက်ပါတာဝန်ဝတ္တရားများကို လိုက်နာရမည်-

- (က) အကောက်ခွန်တန်ဖိုးဆုံးဖြတ်ရန်နှင့် စိစစ်ရန်အတွက် လိုအပ်သည့်ကြေညာလွှာ စာရွက် စာတမ်းများနှင့် သတင်းအချက်အလက်များ အားလုံးကို တင်ပြရမည် ၊
- (ခ) အကောက်ခွန်မှလိုအပ်၍ တောင်းခံလာပါက အရောင်းအဝယ်နှင့် သက်ဆိုင် သည့် အခြားသော သတင်းအချက်အလက်များ (သို့မဟုတ်) တင်သွင်းပစ္စည်း များ၏ သတင်းအချက်အလက်များနှင့် အကောက်ခွန်တန်ဖိုးတွင် ပါဝင်သော အစိတ်အပိုင်းများ ၊ ကြေညာထားသော အကောက်ခွန်တန်ဖိုး ရရှိရန်အတွက် ပစ္စည်း ဝယ်ယူသူ / တင်သွင်းသူ (သို့မဟုတ်) ကိုယ်စားလှယ်က ကျိုးကြောင်း ခိုင်လုံသော သတင်းအချက်အလက်များကို အခြေခံ၍ မည်သို့ဆောင်ရွက် ထားရှိသည်ကို ပြည်စုံမှန်ကန်စွာတင်ပြရမည်။

အခန်း (၁၄)

စီမံဆောင်ရွက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ

ငွေလဲလှယ်နှုန်း

၄၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် နေ့စဉ်ငွေလဲလှယ်နှုန်းပေါ် အခြေခံ၍ အကောက်ခွန်မှ တွက်ချက်သတ်မှတ်ထားသည့် အပတ်စဉ်ပျမ်းမျှငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ရမည်။

သတင်းအချက်အလက်များ လျှို့ဝှက်ထိန်းသိမ်းထားရှိမှု

၄၃။ သတင်းအချက်အလက်များအားလုံးသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု သဘော သဘာဝအားဖြင့် လျှို့ဝှက်ထိန်းသိမ်းထားရမည့် (သို့မဟုတ်) အကောက်ခွန်တန်ဖိုးသတ်မှတ် ရေးအတွက် အခြေခံအားဖြင့် လျှို့ဝှက်ထိန်းသိမ်းထားရမည့် သတင်းအချက်အလက်များ အားလုံးကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် တင်းကြပ်စွာ လျှို့ဝှက်ထား ရမည်။ ဥပဒေအရ ထုတ်ဖော်ပြောဆိုရန်တာဝန်မှတစ်ပါး အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် (သို့မဟုတ်) အကောက်ခွန်ဦးစီးဌာန၏ ခွင့်ပြုချက်မရှိလျှင် ယင်းသတင်း အချက်အလက်ကို ထုတ်ဖော်ခွင့်မပြုရ။

အကောက်ခွန်မှ သတ်မှတ်ထားသော တန်ဖိုးသတ်မှတ်ချက်အား အယူခံဝင်ခွင့်

၄၄။ ကုန်တင်သွင်းသူသည် အကောက်ခွန်မှ သတ်မှတ်ထားသော တန်ဖိုးအား အယူခံဝင် ပိုင်ခွင့်ရှိသည်။ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ ဤသို့ တန်ဖိုး သတ်မှတ်ချက်အား အယူခံဝင်မှုအတွက် ဒဏ်တပ်ရိုက်ခံရခြင်း မရှိစေရ။

အာမခံစဘော်ငွေ

၄၅။ အာမခံစဘော်ငွေ ပေးသွင်းဆောင်ရွက်ရာတွင် ယင်းအကောက်ခွန်တန်ဖိုးကို နောက်ဆုံးအဆင့် တန်ဖိုးသတ်မှတ်ခြင်းအတွက် ဆိုင်းငံ့ထားရန်လိုအပ်လျှင်သော် လည်း ကောင်း ၊ တန်ဖိုးသတ်မှတ်ခြင်းလုပ်ငန်းစဉ် အပြီးသတ်ဆောင်ရွက်နိုင်ခြင်းမရှိလျှင် သော် လည်းကောင်း အကောက်ခွန်က ကုန်ပစ္စည်းများအား တားဆီးထားခြင်းမပြုဘဲ အာမခံသူ တစ်ဦး၏ အာမခံချက်ဖြင့် လည်းကောင်း၊ အာမခံစပေါ်ငွေ (သို့မဟုတ်) အခြားသင့်လျော် သည့် အာမခံချက်အနေဖြင့် လည်းကောင်း၊ အခွန်စည်းကြပ်ရမည့် ကုန်ပစ္စည်းများအတွက် အမြင့်ဆုံး ပေးဆောင်ရမည့် ကျသင့်သော အခွန်များကိုပေးချေရန် ကာမိစေသည့် လုံလောက် သော အာမခံချက် ပေးအပ်ထားနိုင်ခဲ့လျှင် တင်သွင်းသူသည် ကုန်ပစ္စည်းများကို ထုတ်ယူခြင်းပြုနိုင်သည်။

စာဖြင့်ရေးသားတောင်းဆိုခြင်း

၄၆။ ကုန်တင်သွင်းသူသည် ကုန်ပစ္စည်းများ၏ အကောက်ခွန်တန်ဖိုးအား မည်သို့ဆုံးဖြတ် သတ်မှတ်ကြောင်းကို တန်ဖိုးသတ်မှတ်ရေးလုပ်ငန်းစု တာဝန်ခံအရာရှိထံသို့ စာဖြင့်ရေးသား

တောင်းဆိုပိုင်ခွင့်ရှိပြီး ထိုသို့တောင်းဆိုလာပါက အဆိုပါတာဝန်ခံအရာရှိမှ ပြန်ကြားပေးရမည်။

အကောက်ခွန်ဦးစီးဌာန၏ ဆောင်ရွက်ပိုင်ခွင့်

၄၇။ အကောက်ခွန်တန်ဖိုးသတ်မှတ်ရန်အတွက် တင်ပြထားသည့် ဖော်ပြချက်၊ စာရွက်စာတမ်း၊ ကြေငြာချက်တို့၏ မှန်ကန်မှု၊ တိကျမှုတို့နှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနက တင်ပြရန် တောင်းဆိုပါက ကုန်တင်သွင်းသူမှ တင်ပြရမည်။

သက်သေပြရန်တာဝန်

၄၈။ အကောက်ခွန်တန်ဖိုးဆိုင်ရာ ကြေညာထားသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနက သံသယရှိကြောင်း အကြောင်းပြချက်ရှိလျှင် တင်သွင်းသူသည် ထိုသံသယရှိမှုအပေါ် ထင်ရှားစွာ သက်သေပြရန် တာဝန်ရှိသည်။

အခန်း (၁၅)

အထွေထွေပြဋ္ဌာန်းချက်များ

၄၉။ တန်ဖိုးသတ်မှတ်နိုင်ရေးအတွက် တင်ပြသောစာရွက်စာတမ်းများ (e- documents အပါအဝင်) ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉၄(က)(၁) အရ (၇) နှစ်အထိ ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အကောက်ခွန်အရာရှိမှ စစ်ဆေးရန်တောင်းခံသည့်အခါ (သို့မဟုတ်) စစ်ဆေးမေးမြန်းသည့်အခါ မပျက်မကွက်တင်ပြရမည်။

၅၀။ အကောက်ခွန်တန်ဖိုးသတ်မှတ်ရန်အတွက် အောက်ပါ ရောင်းဝယ်မှုဆိုင်ရာ စာရွက်စာတမ်းများကို အကောက်ခွန်အရာရှိထံ တင်ပြရမည်-

- (က) ကုန်တန်ဖိုးစာရင်း (Invoice)
- (ခ) ကုန်ထုပ်ပိုးစာရင်း (Packing List)
- (ဂ) ငွေလွှဲစာတမ်း (Letter of Credit)
- (ဃ) ကုန်တင်တန်ဆာခတောင်းခံလွှာ (Freight Bill)
- (င) အာမခံကြေးတောင်းခံလွှာ (Insurance Bill)

- (စ) ကုန်ပစ္စည်းအမှာစာ (Firm Order / Purchase Order)
- (ဆ) အရောင်းအဝယ်စာချုပ် (Sale Contract)
- (ဇ) ဈေးနှုန်းစာအုပ်/ဈေးနှုန်းစာရင်း (Catalogue Price / Price List)
- (ဈ) ကြော်ငြာစာရွက်စာတမ်းများ (Advertisements, Brochure, Pamphlet)
- (ည) ငွေရပြေစာ (Cash Receipt / Voucher)
- (ဋ) သွင်းကုန်လိုင်စင်/ပါမစ် (Import Licence / Import Permit)
- (ဌ) အခြားလိုအပ်သော စာရွက်စာတမ်း (Other Related Documents)
အထောက်အထားများ

၅၁။ အကောက်ခွန်တန်ဖိုး သတ်မှတ်ရေးနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

၅၂။ အကောက်ခွန်တန်ဖိုး သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမပြုပါက ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေအရ အရေးယူခြင်း ခံရမည်။

၅၃။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစတင်၍ အကျိုးသက်ရောက်စေရမည်။

ကျော်ဝင်း
ပြည်ထောင်စုဝန်ကြီး

စာအမှတ် ၊ စာ/ဘဏ္ဍာ-၂ / ၁ / ၂၉၅ (၃၉၄ / ၂၀၁၇)
ရက်စွဲ ၊ ၂၀၁၇ ခု နှစ်၊ စက်တင်ဘာလ ၁၃ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နေပြည်တော်ကောင်စီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးများအားလုံး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

အကောက်ခွန်ဦးစီးဌာန

ဤဝန်ကြီးဌာနရှိ ကျန်ဌာနအဖွဲ့အစည်းများအားလုံး

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးဦးစီးဌာနသို့ မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်း ကြော်ငြာ

ပေးပါရန် မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။

ဤဝန်ကြီးရုံး၊ ဌာနခွဲများအားလုံး

အမိန့်အရ

(ထွန်းထွန်းနိုင်)

အမြဲတမ်းအတွင်းဝန်